

ကိုအကို်တာ်ဒီသဒါ COVID အတာ်ဖံးတာ်မၤလၢအဂ့ၤတဖၣ်

တာ်ဂ့ၢ်တာ်ကျိၤလၢဟံၣ်ဖိဃီဖိတဖၣ်အကို်

ပသ့ၣ်ညါဝဲဒၣ်လၢတာ်အိၣ်သကိးတပူၤဃီလၢတီၤဒါးအပူၤ မ့ၢ်တာ်အဂ့ၤကတာ်တမံၤလၢပကိၣ်တဖၣ်ကမၤလိတာ်,က ဒိၣ်ထီၣ်ထီၣ်ဒီးအိၣ်မ့ၢ်ဆိးပၤန့ၣ်လီၤ. တာ်မၤလိတကတီၢ်အံၤပကဆဲးမၤလိတာ်လၢတာ်ကမၤကဲထီၣ် တာ်ဒီသဒါအတာ်ဖံးတာ်မၤတဘျုးမံၤလၢတာ်ကပျဲပုၤလၢ ပကဟ့ၣ်လီၤသးမၤတာ်လၢပကိၣ်တဖၣ် အတာ်အိၣ်မ့ၢ်ဆိးပၤ ဒီးတာ်မၤလိမၤဒီးအကို် ခိၣ်ယၢၤတာ်အိၣ်ဝးတရံးလၢ အလဲၤအသးတပယုၣ်ဃီဒီး အါထီၣ်ကိၣ်ထီၣ်န့ၣ်လီၤ.

အိၣ်ဆိးလၢဟံၣ်ဖိမ့ၢ်တအိၣ်ဆူၣ်အိၣ်ချ့အခါ

- ဖဲနဖိမ့ၢ်တအိၣ်ဆူၣ်အိၣ်ချ့အခါ,နကဘၣ်ဟံၣ်အဝဲသ့ၣ်လၢဟံၣ်န့ၣ်လီၤ. ဖဲအ COVID-19တာ်ဆါပနီၣ်တဖၣ်မ့ၢ်အိၣ်ဖျါစါဖိအခါဒၣ်လဲာ် န့ၣ်,အဝဲသ့ၣ်ကြား မၤဝဲဒၣ် COVID အတာ်မၤကွၢ်တခါဒီးအိၣ်လီၤ ဖျါကွၢ်ဟ့ၣ်တာ်ဆါန့ၣ်လီၤ.
- နဖိကြားက့ၤကဒါဆူၣ်ကိထဲဒၣ်ဖဲအမၤကွၢ်အသးဒီးအတာ်ဆါအယၢ် တအိၣ်လၢၤတစုဒီးအတာ်ဆါပနီၣ်မ့ၢ်တအိၣ်အခါဒီလီၤ.
- ဖဲနဖိမ့ၢ်မၤကွၢ်အသးအိၣ်ဒီး COVID-19 န့ၣ်, ဒုးသ့ၣ်ညါထၢန့ၣ်လီၤ အတာ်အိၣ်ဒီးတာ်ဆါအယၢ်ဃုာ်ဒီးနူစိးဝု(လ)တာ်မၤစၢၤအတာ်ဖံးတာ်မၤ (Service NSW), အိၣ်လီၤဖျါကွၢ်ဟ့ၣ်တာ်ဆါလၢ ဂုၤသီအကို်ဒီးလူၤ ပိာ်မၤထွဲဘၣ်နူစိးဝု(လ)တာ်အိၣ်ဆူၣ်အိၣ်ချ့အတာ်န့ၣ်လီၤတဖၣ်တ က့ၢ်.

တာ်ဆဲးကသံၣ်ဒီသဒါတဖၣ်

- တာ်ဆဲး COVID-19 ဒီးတိးကွၢ်အကသံၣ်ဒီသဒါတဖၣ်မ့ၢ်ကျဲအဂ့ၤ ကတာ်တဘိလၢတာ်ကဒီသဒါနသး,နဟံၣ်ဖိဃီဖိဒီးနပုၤတဝၢန့ၣ်လီၤ.တာ်ဆဲးကသံၣ်ဒီသ ဒါန့ၣ်မ့ၢ်ကျဲတဘိလၢအပူၤဖျဲးဒီးအတုၤလီၤတီၤ လီၤလၢတာ်ကဟ့ၣ်န့ၣ်တြီဆါအသနူတခါလၢတာ်ကမၤစၢၤန့ၣ်လၢ တာ်ကထီၣ်ဒါတာ်အယုးအယၢ်အတာ်ဆူး တာ်ဆါတဖၣ်န့ၣ်လီၤ.
- ပုၤမၤတာ်ဖိလၢအကြားဘၣ်တုၤထီၣ်ထီၣ်ဘးလၢအဖံးမၤတာ်လၢ ကျိၤကျဲအခိၣ်သ့ၣ်ကိုအတာ်သ့ၣ်ထီၣ်ဆီလီၤတဖၣ်အပူၤဒီးကိုဖိတဖၣ်ခဲလၢန့ၣ်တာ်ဟ့ၣ် သဆၣ်ထီၣ်အီၤဆူၣ်ဆူၣ်လၢအကအိၣ်ချ့ခံလိာ် အသးဒီးအတာ်ဆဲးကသံၣ်ဒီသဒါလၢတာ်ကဒီသဒါအဝဲသ့ၣ်အတာ် အိၣ်ဆူၣ်အိၣ်ချ့အကို်လီၤ. ပုၤမၤတာ်ဖိခဲ လၢလၢအဖံးမၤတာ်လၢကို တဖၣ်အပူၤလၢတာ်ပညိၣ်လီၤလီၤဆီအကို်န့ၣ်တာ်လိာ်ဘၣ်အီၤလၢအကဆဲးဒီသဒါအသးဒီးCOVID-19 လၢအကသံၣ်ခံဘျီအကို် လၢတာ် ကဒီသဒါပကိၣ်တဖၣ်လၢအိၣ်လၢတာ်လီၤပျဲလၢအကဆူးဆါထီၣ် နးနးဖဲမ့ၢ်အိၣ်ဘၣ်လၢ COVID-19 အယၢ်အကျါအခါတဖၣ်အကို်န့ၣ်လီၤ.

တာ်အိၣ်ဘူးဘၣ်ဒီးပုၤအိၣ်ဒီးတာ်ဆါအယၢ်တဖၣ်

- ကိုဖိတဖၣ်လၢတာ်ထံၣ်န့ၣ်လၢအမ့ၢ်ပုၤအိၣ်ဘူးဘၣ်ဒီးပုၤအိၣ်ဒီးတာ်ဆါ အယၢ်တဖၣ်ဟံၣ်ထီၣ်ကိုသ့ၣ်န့ၣ်က့ၤကဘၣ်ဒုးသ့ၣ်ညါကိုဒီးအမၤကွၢ်အသးဒီး COVID-19 ဒီးအစၢၤဖျါထီၣ်လၢအတာ်ဆါအယၢ်တအိၣ်ဘၣ် ကိးဂီၤဒဲးတချုးအဟဲထီၣ်ကိုလၢ ၅ သီအကို်န့ၣ်လီၤ.
- တီၤထီၣ်ကိုဖိတဖၣ်ကဘၣ်ဖျါနီၣ်ကျါဘၢမံာ်တဘျုးဖဲအိၣ်လၢတာ် သ့ၣ်ထီၣ်အဒွဲပူၤအခါ,ဘ့ၣ်လီၤဝဲဒၣ်သ့ၣ်ဖဲအကအိၣ်ကအိၣ်မ့ၢ်တမ့ၢ် ကမၤနီၣ်ခိအတာ်ဟူး တာ်ဂဲၤအခါဒီန့ၣ်လီၤ. တီၤဖျါကိုဖိတဖၣ်တာ်ဟ့ၣ် ကူၣ်အီၤလၢကဖျါနီၣ်ကျါဘၢမံာ်တဘျုး ဘ့ၣ်လီၤဝဲဒၣ်သ့ၣ်ဖဲအကအိၣ်ကအိၣ်မ့ၢ်တမ့ၢ် ကမၤနီၣ်ခိအတာ် ဟူးတာ်ဂဲၤအခါဒီန့ၣ်လီၤ.
- ကိုဖိတဖၣ်လၢတာ်ထံၣ်သ့ၣ်ညါအီၤဒ်အမ့ၢ်ပုၤအိၣ်ဘူးဘၣ်ဒီးပုၤအိၣ်ဒီးတာ်ဆါအယၢ်န့ၣ်တာ်ပျဲအီၤလၢအကထီၣ်တာ်လီၤတာ်ကျဲလၢအအိၣ်ဒီး တာ်လီၤပျဲလၢအ အါလၢအဒိဒိသိးဒီး တာ်လဲၤကသ့ၣ်မၤလိတာ်လၢ ကိုအချုၤလၢတာ်လဲၤမံာ်တမ့ၢ်ကိုအတာ်လဲၤခဲး(ဖ)တဖၣ်နီတဂၤဘၣ်.
- ကိုဖိတဖၣ်လၢအအိၣ်လၢကိုလၢအအိၣ်ဒီးတာ်ပညိၣ်ဒီးတာ်ဆိၣ်ထွဲအဒုလီၤလီၤဆီဆီတဖၣ်အပူၤန့ၣ်ဖဲအမ့ၢ်ပုၤလၢအအိၣ်ဘူးဘၣ်ဒီး ပုၤအိၣ်ဒီးတာ်ဆါအယၢ် တဂၤအခါလဲၤထီၣ်ကိုတသ့ ဘၣ်ဒီးကဘၣ်တာ်ဆိၣ်ထွဲအီၤလၢကမၤလိတာ်လၢဟံၣ်ဖိအဝဲသ့ၣ် အိၣ်လီၤဖျါအသးအခါန့ၣ်လီၤ.



အဲ(န)ထံက်ကွန်အတမ်ကွင်လါအချု

- အဲ(န)ထံက်ကွန်အတမ်ကွင်လါအချုတဖန်န့တဲကြားသူအီဖဲနဖဲ အံအ COVID-19 အတမ်ဆါပနီနဲမ့အိန်ဖျါထီပံစါဖဲအခါဒဲ လဲာ်, မ့တမ့ ကိးနံဒဲးန့အထီပံကွဲဒဲပုတဂါလါအအိန်ဘူးဘုဒဲး ပုအိန်ဒဲးတမ်ဆါအဟံတဂါအသိးန့လီ.
- ဖဲနဖဲမ့မဲကွင်အသးအိန်ဒဲး COVID-19 အဟံန့,အဝဲသ့တဘု ထီပံကွဲတုလီလါအအိန်လီဖျါကွဲဟ့တမ်ဆါဝဲတစုဒဲးအတမ်ဆါ ပနီတအိန်တစုန့လီ. အဲ(န)ထံက်ကွင်လါအချုအတမ်ကွင်အစါလါအစဲးအိန်ဒဲးတမ်ဆါအဟံန့တမ်ကဘုထာန့လီမဲနီနဲအီဒဲး နူစီဝဲ(လ)အတမ်မဲစါအတမ်ဖဲတမ်မဲ (Service NSW) န့လီ.
- ဖဲနဖဲအံမဲကွင်အသးမ့တအိန်ဒဲးတမ်ဆါအဟံသနဲက့အဝဲသ့ အတမ်ဆါပနီနဲအိန်ဒဲးန့အဝဲသ့တကြားထီပံကွဲတုလီလါအတမ် ဆါပနီတအိန်လါတစုန့လီ.
- ပုမဲတမ်ဖဲဒဲးကွဲဖဲတဖန်အကွဲကဟ့လီအဝဲသ့ဒဲးအဲ(န)ထံက်ကွင်အတမ်ကွင်လါအချုအပီးအလီ ၁ ဘိန်လါအအိန်ဒဲးတမ်မဲကွင် ၅ ခါဖဲအတမ်မဲလီအကတီ ၃ အဆါကတီစဲးထီပံသီသီအခါန့လီ. ပုမဲတမ်ဖဲဒဲးကွဲဖဲလါအအိန်လါကွဲလါအအိန်ဒဲးတမ်ပညိန်ဒဲးတမ်ဆါထွဲအဒဲလီလီဆီဆီတဖန်အပူန့အကွဲကဟ့လီအဝဲသ့ဒဲးအဲ(န)ထံက်ကွင်အတမ်ကွင်လါအချုအပီးအလီ ၂ ဘိန်လါအအိန်ဒဲးတမ်မဲကွင် ၅ ခါစုစုဖဲအတမ်မဲလီအကတီ ၃ အဆါကတီစဲးထီပံသီသီအခါန့လီ.
- ကွဲတဖန်ကဟံဃာ်အဲ(န)ထံက်ကွင်အတမ်ကွင်လါအချုတဖန်လါကွဲ အပူလါတမ်ကွဲဟ့အတမ်ပညိန်တဖန်အဂီဖဲတမ်ဆါအဟံအတမ်ရဲလီအသးမ့ကဲထီပံအသးအခါန့လီ.

တမ်ကဆဲကဆီဒဲးတမ်မဲကဆဲကဆီတမ်

- ကွဲဖဲတဖန်တမ်ဟ့သဆဲထီပံအီလါအကသ့ကဆီအစုဒဲးဆဲးပုဒဲးထံခဲအံခဲအံဒဲးလါအကသ့နီတဂါတမ်ဒဲးဒဲးအပီးအလီဖဲတမ်လိာ် ဘုမ့အိန်အခါန့လီ.
- မ့ဆါဒီတမ်မဲကဆဲကဆီအါထီပံလါကွဲတဖန်အပူန့အကပညိန်လီလါတမ်မဲကဆီတမ်လီတမ်ကျဲလါတမ်ဖိန်အီအါတဖန်ဒဲးတမ် အမဲဖဲဒဲးခိန်လါအကဲတဖန်,ပဲတရီအစုဖိန်တဖန်,လီးခါတဖန်, တမ်ပုးသံမ့အူအကမိန်တဖန်ဒဲးတမ်အဘိဖိန်ဂါတမ်တဖန်လါအအိန်လါသီသွါအလီတဖန်ဒဲးတမ်သးထီပံသုးလီအလီကဝီတဖန် န့လီ.

တမ်ဒဲးန့လီဟးထီပံကလံ

- ကလံဆဲမ့ကျဲကွင်အဂ့ကတမ်လါတမ်ကဒဲးန့လီဟးထီပံကလံ လါတမ်ကမဲစုလီတမ်ဆါအဟံအတမ်ရဲလီအသးအတမ်လီပျဲ တဖန်န့လီ.
- ဖဲတမ်ခိန်ခါအလါတဖန်အကတီန့,တမ်မဲကီထီပံတမ်န့တမ်ကသ့ အီယုဒဲးတမ်ဒဲးန့လီဟးထီပံကလံအကျဲအကျဲတဖန်လါတမ်က မဲဘုလိာ်တမ်ကီအတမ်အိန်မ့အပတီန့လီ.
- တမ်မဲလီအလီအကျဲခဲလဲာ်လါအအိန်လါကမ့အကွဲတဖန်အပူ န့တမ်သမဲသမဲလဲအီလါတမ်ကမဲလီတမ်ဒဲးန့လီဟးထီပံကလံအပတီလါအဖဲဒဲးဖဲတမ်လိာ်ဘုမ့အိန်တမ်မဲကဆီကလံတဖန်တမ်ဟ့လီအီန့လီ.
- တမ်သုဝဲဒဲးတမ်သ့ထီပံအချုအလီအကျဲတဖန်န့တမ်ကဟ့သဆဲထီပံအီလါတမ်ကသ့အီဆူညါဖဲမ့သ့မ့ဘုအခါန့လီ.

နီနီကျဲဘါမဲတဖန်

- ဖဲမ့မ့သ့န့တမ်ဖျါနီနီကျဲဘါမဲန့တမ်ဟ့သဆဲထီပံအီဆူညုကလဲာ်လါပုမဲတမ်ဖဲဒဲးကွဲဖဲခဲလဲာ်လါအအိန်လါကျဲကျဲအခိန်သ့ကွဲအတမ်သ့ထီပံဆီလီတဖန်အပူန့လီ. လီဆီဒဲးတမ်ဖဲမ့အိန်လါတမ်သ့ထီပံအဒဲပုတဂါလီတဖန်ဒဲးလါ တမ်အိန်သးလါအဂါဖဲတမ်ဒဲးန့လီဟးထီပံကလံဒဲးတမ်အိန်စီစုယံဒဲးပုအဂါမ့တသ့ဘုအခါန့လီ.
- နီနီကျဲဘါမဲန့တမ်လိာ်ဘုအီလါပုမဲတမ်ဖဲခဲလဲာ်လါအဖဲမဲတမ်ဒဲးကွဲဖဲတဖန်လါအအိန်ဒဲးတမ်လီပျဲလါအကဆူးဆါထီပံဒိန်ဒိန်ဖဲအမ့ဒဲးန့ဘု COVID-19 အခါတဖန်အကဖျါဝဲဒဲန့လီ.
- တမ်ဖျါနီနီကျဲဘါမဲန့တမ်ဟ့သဆဲထီပံအီလါပုတမ့တဖန်ကဖျါဝဲဒဲန့လီဆီဒဲးတမ်ဖဲအဝဲသ့မ့ကဘုသိန်လီမဲတမ်ဒဲးကွဲဖဲတဖန်အခါလီ. ဒဲးကဘုဖျါနီနီကျဲဘါမဲတဘုဖဲမ့သိန်လီမဲတမ်ဒဲးကွဲဖဲတဖန်လါအအိန်ဒဲးတမ်လီပျဲလါကဆူးဆါထီပံဒိန်ဒိန်ဖဲအမ့ဒဲးန့ဘု COVID-19 အခါန့လီ.
- ပု ၇ တီဒဲးဆူအဖီခိန်ကွဲဖဲလါအထီပံကွဲဒဲပုလါအအိန်ဘူးဘု ဒဲးပုအိန်ဒဲးတမ်ဆါအဟံတဂါအကဘုဖျါနီနီကျဲဘါမဲဖဲအိန်လါတမ်သ့ထီပံအပူအခါဒဲးတမ်ဟ့သဆဲထီပံအီဆူညုလါအကဖျါနီနီကျဲဘါမဲလါသးစါဖဲကွဲတဖန်အဂီန့လီ.



နိဂုံးကျိးဘာမဲအတဲဂ်ဆူညါ

- ကိုဖဲခဲလဲာ်လၢအဘျီကးဒီး COVID-19 တဖၣ်န့ၣ်တဲာ်ဟ့ၣ်သဆၣ်ထီၣ်အီၤ လၢအကဆဲးဖျိၣ်နိၣ်ကျိးဘာမဲတဘျီလၢ ၃ သီအဂီၢ်န့ၣ်လီၤ.

ပုၤတမ့ၢ်တဖၣ်

- ပုၤတမ့ၢ်တဖၣ်ဟဲဆူကျိၤကွၢ်အခိၣ်သ့ၣ်ကိၣ်အလီၤအကျဲတဖၣ်အပူၤသ့ဝဲဒၣ်ဖဲအတဲာ်ဆဲးကသံၣ်ဒီသဒါအတဲာ်အိၣ်သးမ့ၢ်အိၣ်ဒဲလဲၣ်ဂ့ၢ်အခါ ဒၣ်လဲာ်န့ၣ်လီၤ.
- ပုၤတမ့ၢ်ခဲလဲာ်န့ၣ်တဲာ်ဟ့ၣ်သဆၣ်ထီၣ်အီၤလၢအဖျိၣ်နိၣ်ကျိၤဘာမဲတဘျီလီၤဆီဒၣ်တဲာ်ဖဲအိၣ်လၢတဲာ်သ့ၣ်ထီၣ်အပူၤမ့ၢ်တမ့ၢ်ဖဲ အိၣ်စီၤစ့ၤယံၤဒီးပုၤအဂၢၢ် မ့ၢ်တသ့ဒီးမ့ၢ်ဘၣ်သိၣ်လိဖဲမၤတဲာ်ဒီးကိၣ်ဖိတ ဖၣ်အခါန့ၣ်လီၤ.
- ပုၤတမ့ၢ်လၢအဟဲဆူကျိၤလၢအအိၣ်ဒီးတဲာ်ပညိၣ်ဒီးတဲာ်ဆီၣ်ထွဲအဒုလီၤလီၤဆီဆီတဖၣ်, ဟံၣ်ဃုာ်ပုၤမၤတဲာ်ဖိဒီးပုၤမ့ၢ်သးမၤကလီၤတဲာ်တဖၣ်န့ၣ် ကဘၣ်ဖျိၣ်နိၣ်ကျိၤ နိၣ်ကျိၤဘာမဲတဘျီဖဲအဝဲသ့ၣ်မ့ၢ်သိၣ်လိဖဲမၤတဲာ်လီၤလီၤဒီးကိၣ်ဖိတဖၣ်အခါန့ၣ်လီၤ.
- ပုၤတမ့ၢ်လၢအဟဲထီၣ်ကိၣ်ဒ်ပုၤအိၣ်ဘူးဘၣ်ဒီးပုၤအိၣ်ဒီးတဲာ်ဆါအဃာ် တဂၢၤအသိးန့ၣ်ကဘၣ်ဒုးသ့ၣ်ညါကိၣ်ဒီးလူၤဟံၣ်မၤထွဲတဲာ်န့ၣ်လီၤတဖၣ်လၢအဟံၣ်ဃုာ်တဲာ် ဖျိၣ်နိၣ်ကျိၤဘာမဲတဘျီဖဲအိၣ်လၢတဲာ်သ့ၣ်ထီၣ်အပူၤအခါန့ၣ်လီၤ. ပုၤတမ့ၢ်လၢအမ့ၢ်ပုၤအိၣ်ဘူးဘၣ်ဒီးပုၤအိၣ်ဒီးတဲာ်ဆါအ ဃာ်န့ၣ်ဟဲထီၣ်ကိၣ်လၢတဲာ်ပညိၣ် လီၤလီၤဆီဆီတဖၣ်အဂီၢ်တသ့ဘၣ်.

တဲာ်ဟူးတဲာ်ဂဲၤတဖၣ်

- တဲာ်အိၣ်ဆူၣ်အိၣ်ချ့ဒီးတဲာ်ပူၤဖျဲးအတဲာ်လီၤပျဲၤအတဲာ်သမံသမိးမၤကွၢ် တဖၣ်န့ၣ်တဲာ်ကန့ၣ်လီၤသ့ဃုာ်အီၤလၢတဲာ်ရဲၣ်လီၤကျဲၤလီၤတဲာ်ဟူးတဲာ်ဂဲၤတဖၣ်အပူၤ, ဟံၣ်ဃုာ်တဲာ်လဲၤမၤလိတဲာ်လၢကိၣ်အချ့ဒီးတဲာ်လဲၤခဲး(ဖ)လၢတဲာ်မဲတဲာ်တဖၣ်န့ၣ်လီၤ.
- မိၢ်ပာ်ဒီးပုၤကွၢ်ထွဲကဟ့ၣ်ကယာ်တဲာ်တဖၣ်တဲာ်ကဒုးသ့ၣ်ညါအီၤဒီးတဲာ်လီၤပျဲၤလၢအဘၣ်ထွဲဒီးတဲာ်အိၣ်ဘၣ်လၢတဲာ်ဆါအဃာ်အကျိးဒီးအကလိၣ်ဟ့ၣ်တဲာ်ပျဲၤလၢ တဲာ်ဟူးတဲာ်ဂဲၤလီၤလီၤဆီဆီတနီၤအဂီၢ်လီၤ.

တဲာ်ခိဆါမၤတဲာ်လၢလီၤကဝီၤတဲာ်အိၣ်သးတဖၣ်အဂီၢ်

- ကိၣ်တဖၣ်ကမၤသကိးတဲာ်ဒီးတဲာ်အိၣ်ဆူၣ်အိၣ်ချ့အဝဲၤကျိၤ, တဲာ်ပူၤဖျဲး ဒီးပုၤမၤတဲာ်ဖိအတဲာ်အိၣ်မုာ်ဆိးပၤတဲာ်ဂဲၤအတဲာ်ရဲၣ်ကျဲၤပၤဆုၤအကရူၢ်လၢတဲာ်ကခိဆါ မၤတဲာ်လၢလီၤကဝီၤတဲာ်အိၣ်သးတဖၣ်ပုၤတဲာ်ဖိမဲကတဲာ်, ဟံၣ်ဃုာ်တဲာ်ဆါအဃာ်အတဲာ်ဆူးတဲာ်ဆါအတဲာ်ရဲၣ်လီၤအသးန့ၣ်လီၤ.
- လၢတဲာ်အိၣ်သးတနီၤအပူၤ, ကိၣ်တဖၣ်ဘၣ်တဘျီတဲာ်ကဟံၣ်လီၤ အါထီၣ်တဲာ်ဒီသဒါအတဲာ်ဖဲတဲာ်မၤတဖၣ်တဲာ်လီၤလၢတဲာ်ဟံၣ်ဃုာ်နီၣ်ဃာ် တဲာ်ဆါကတီၢ်လၢအက မၤစၢၤဟံၣ်ဃုာ်တဲာ်ဘၣ်ကုာ်ကဲတဲာ်အံၤ, ဟံၣ်ဃုာ်တဲာ်ကဘၣ်ဖျိၣ်နိၣ်ကျိၤဘာမဲ, တဲာ်သးကွၢ်မ့ၢ်တမ့ၢ်ဟံၣ်ဃုာ်နီၣ်ဃာ်တဲာ်ဟူးတဲာ်ဂဲၤလၢအရဲတဲာ်ဒိၣ်တဖၣ်ဒီးန့ၣ်လီၤ ပုၤကညီအကရူၢ်လီၤလီၤဆီဆီတနီၤလၢအကမၤလိတဲာ်လၢဟံၣ်န့ၣ်လီၤ.

တဲာ်မၤလိတဲာ်လၢအယံၤဒီးကိၣ်

- ဝဲၤကျိၤကမၤကဲထီၣ်ဒဲၤကွၢ်တဲာ်မၤလိမၤဒီးအတဲာ်တိၤစၢၤမၤစၢၤ ဆူညါလၢတဲာ်ကဆီၣ်ထွဲကိၣ်ဖိတဖၣ်လၢအလိၣ်မၤလိတဲာ်လၢအယံၤဒီးကိၣ်တဖၣ်အဂီၢ်ဆူ ညါလီၤ.

လၢတဲာ်ဂဲၤတဲာ်ကျိၤဆူညါအဂီၢ်, လဲၤအိၣ်သကိးဘၣ် education.nsw.gov.au/covid-19/advice-for-families

လီၤတဲာ်အတဲာ်ကတိၤကျိးထံအတဲာ်မၤစၢၤအတဲာ်ဖဲတဲာ်မၤ

ဖဲန့ၣ်မ့ၢ်လိၣ်ဘၣ်တဲာ်ဂဲၤတဲာ်ကျိၤဆူညါအခါဝဲသးစူၤကိးဘၣ်န့ၣ်ကိၣ်ခိၣ်တက့ၢ်, ဖဲန့ၣ်မ့ၢ်လိၣ်ဘၣ်ပုၤကတိၤကျိးထံတဲာ်တဂၢၤလၢတဲာ်ကမၤစၢၤန့ၣ်ဒီး န့ၣ်တဲာ်သံကွၢ်တဖၣ်အ ဂီၢ်အခါဝဲသးစူၤကိးဘၣ်လီၤတဲာ်ကတိၤကျိးထံအတဲာ်မၤစၢၤအတဲာ်ဖဲတဲာ်မၤလၢ 131 450 ဒီးယုၤန့ၣ်ပုၤကတိၤကျိးထံတဲာ်တဂၢၤလၢအကတိၤကျိၤတက့ၢ်. တဲ ဘၣ်ပုၤတူၢ်လိာ်လီၤတဲာ်ကိးဒီးလီၤနီၢ်ဂံၢ်လၢန့ၣ်အိၣ်ဒီးကိးအီၤတဖျၢၣ်ဒီးပုၤတူၢ်လိာ်လီၤတဲာ်ကိးကိးန့ၣ်ပုၤကတိၤကျိးထံတဲာ်လၢလီၤကျိၤအလီၤလၢအကမၤ စၢၤန့ၣ်ယုၤဒီးတဲာ်တဲာ်သကိးန့ၣ်လီၤ. လၢတဲာ်မၤစၢၤတဲာ်အံၤအဂီၢ်တဲာ်တယုၤဒီးအပူၤဘၣ်.

န့ၣ်စီးဝု(လ)အပဒိၣ်ကဟ့ၣ်လီၤသးမၤတဲာ်လၢတဲာ်ကမၤလီၤတဲာ်ကိၣ်အတဲာ်လဲၤတရံးအသးန့ၣ်မၤတဲာ်ဆူညါဖဲအဟံၣ်လီၤတဲာ်မၤအခိၣ်သ့ၣ် လၢတဲာ်ပူၤဖျဲးဒီးတဲာ်အိၣ်မုာ်ဆိးပၤလၢကိၣ်ဖိဒီးကိၣ်အပူၤမၤတဲာ်ဖိတဖၣ်အဂီၢ်အခါန့ၣ်လီၤ.